

တၢ်သ့ၣ်ထီၣ်န့ၢ်တၢ်လၢခါဆူညါအဂီၢ်

တၢ်ကွၢ်ထွဲဖိသ့ၣ်လၢမ့ၢ်ဆါခီ (day care) တခါအံၤဟံၣ်ဃုာ်လၢ တၢ်ကွၢ်ထွဲဖိသ့ၣ်ဒီးသးပုၤတၢ်အိၣ်တၢ်ရဲၣ်တၢ်ကျဲၤ (Child and Adult Care Food Program - CACFP) လၢအမ့ၢ်ဖဲ ဖဲၣ်ဒဲးရဲၣ်အတၢ်ရဲၣ်တၢ် ကျဲၤလၢအဟ့ၣ်တၢ်အိၣ်လၢအပုၤဒီးတၢ်အိၣ်ဆူၣ်အိၣ်ချဲဒီးတၢ်အိၣ်စးစီးဆူဖိသ့ၣ်လၢတၢ် တၢ်ကွၢ်ထွဲဖိသ့ၣ်လၢတၢ်ကွၢ်ထွဲလၢမ့ၢ်ဆါခီတဖၣ်အဂီၢ်လီၤ.

ကိးနံၤဒီးဖိသ့ၣ်အဂၤ ၂၆ ကကွၢ်လၢအဟံၣ်ဃုာ်လၢ CACFP ဖဲ ဟံၣ်လၢတၢ်ကွၢ်ထွဲဖိသ့ၣ်လၢမ့ၢ်ဆါခီဒီးစဲထၢၣ်သ့ၣ်တဖၣ်လၢအအိၣ်လၢ ကီၢ်ဒီတဘျီအံၤ အပူၤန့ၣ်လီၤ. ပုၤလၢအဟ့ၣ်ဒုးအိၣ်တၢ်အိၣ်သ့ၣ်တဖၣ်မၤန့ၢ်ကွၢ်စ့ဖဲအဲၣ်သ့ၣ်ဒုးအိၣ်တၢ်အိၣ်လၢအဘၣ်ထွဲဒီးအဲၣ်ရကၤတၢ်သ့ၣ်တဖၣ်ဖျဲးဝဲၤကျိၤ (United States Department of Agriculture) USDA အတၢ်လိာ်ဘၣ်တဖၣ်န့ၣ်လီၤ. တၢ် ရဲၣ်တၢ်ကျဲၤတခါအံၤမ့ၢ်ပုၤမၤစၢၤတၢ်လၢအရ့ၣ်ဒိၣ်ဝဲဒ်သိးကမၤဂ့ၤထီၣ်ဝဲ တၢ်ကွၢ်ထွဲဖိသ့ၣ်အလီၤလၢ မ့ၢ်ဆါ ခီအတၢ်ရဲၣ်တၢ်ကျဲၤတဖၣ်အကံၢ်အစီဒီးဟံၣ်ဖိဖိ ဖိလၢအတၢ်ဟဲန့ၣ်တဖၣ်ဟ့ၣ်တၢ်အပူၤကန့ၢ်အဂီၢ်စ့ၢ်ကိးန့ၣ်လီၤ.

တၢ်အိၣ်မိၢ်ပုၤတဖၣ် CACFP အဟံၣ်ဒီးစဲထၢၣ်တဖၣ်ကမၤထွဲဝဲတၢ်အိၣ်အတၢ်လိာ်ဘၣ်ဒ် USDA ဟံၣ်လီၤဝဲအသိးလီၤ.

ဂီၤတၢ်အိၣ်	မ့ၢ်ဆါတၢ်အိၣ်(မ့)မ့ၢ်န့ၢ်တၢ်အိၣ်	တၢ်အိၣ်ကစးကစီး(လွံၢ်ကရူၢ်အကျါခံၤ)
တၢ်န့ၢ်ထံ တၢ်သ့ၣ်တၢ်သ့ၣ် (မ့) တၢ်ဒီးတၢ် လၢ တၢ်သ့ၣ်လၢအိၣ်ဒီးအစၢ (မ့) ကိၣ်ပိၣ်မူး	တၢ်န့ၢ်ထံ တၢ်ညၣ်(မ့)တၢ်လၢလီၤကိးဒီးတၢ်ညၣ် တၢ်သ့ၣ်လၢအိၣ်ဒီးအစၢ (မ့) ပိၣ်မူး တၢ်ဟ့ၣ်အီၤတၢ်သ့ၣ်တၢ်သ့ၣ် (မ့) တၢ်ဒီး တၢ်လၢလၢအလီၤဆီလိာ်သးခံမံၤ	တၢ်န့ၢ်ထံ တၢ်ညၣ် (မ့) တၢ်လၢလီၤကိးဒီးတၢ်ညၣ် တၢ်သ့ၣ်လၢအိၣ်ဒီးအစၢ (မ့) ကိၣ်ပိၣ်မူး တၢ်ဒီးတၢ်လၢလၢအလီၤဆီလိာ်သးခံမံၤ

**တၢ်ကရၢကရိလၢ
အဟံၣ်ဃုာ်မၤသကိး
တၢ်တဖၣ်**

တၢ်ကွၢ်ထွဲဖိသ့ၣ်အတၢ်လိာ်ဒီးစဲထၢၣ်သ့ၣ်တဖၣ်လၢအမၤ CACFP အတၢ်ရဲၣ်လီၤတဖၣ်နီၤလီၤလိာ်အသး အတၢ်ပညိၣ်လၢ အလီၤကိးလိာ်အသးလၢအမ့ၢ် တၢ်ဟ့ၣ်ဒုးအိၣ်ပုၤလၢအန့ၢ်လီၤတၢ်ရဲၣ်တၢ်ကျဲၤတဖၣ်လၢ တၢ်အိၣ်မိၢ်ပုၤဒီးတၢ်အိၣ်ကစးက စီးလၢအလၢပုၤဒီးတၢ်အိၣ်န့ၢ်ဂံၢ်န့ၢ်ဘါတဖၣ်လီၤ.

- **တၢ်ကွၢ်ထွဲဖိသ့ၣ်အစဲထၢၣ်တဖၣ်**– တၢ်ကွၢ်ထွဲဖိသ့ၣ်စဲထၢၣ်တဖၣ်လၢအမၤန့ၢ်လဲစ့ၣ်မ့တမ့ၢ်ကမ့ၢ်ဟ့ၣ် အခွဲး မ့တမ့ၢ် နီၢ်ကစၢ်အတၢ်လၢတအိၣ်ဒီးတၢ်ဟံးန့ၢ်တၢ်န့ၢ်ဘျဲးတဖၣ်, Head Start အတၢ်ရဲၣ်တၢ်ကျဲၤတဖၣ်ဒီးစဲထၢၣ်တနီၤလၢအ ဟံးန့ၢ်တၢ်န့ၢ်ဘျဲးတဖၣ်.
- **ဟံၣ်ဖိဖိတၢ်ကွၢ်ထွဲဖိသ့ၣ်လၢဟံၣ်**– နီၢ်ကစၢ်အဟံၣ်လၢအမၤန့ၢ်လဲစ့ၣ် မ့တမ့ၢ် တၢ်ဟ့ၣ်အခွဲး
- **တၢ်ကွၢ်ထွဲလၢကိၣ်ပုၤဝဲၤအလီၤခံ**– စဲထၢၣ်လၢအအိၣ်လၢ လီၤကဝီၤလၢတၢ်ဟဲန့ၣ်တဖၣ်လၢအဟ့ၣ်တၢ်အိၣ်ကစးက စီးကလီၤဆူဖိသ့ၣ်ဒီးသးစၢ်လၢအထီၣ်ကိၣ်တဖၣ်အဂီၢ်
- **တၢ်အိၣ်ကဒုလီၤလၢပုၤလၢအဟံၣ်အယီၤတအိၣ်တဖၣ်အဂီၢ်**– ဂ့ၢ်ဂီၢ်အူတၢ်အိၣ်ကဒုလီၤတဖၣ်လၢအဟ့ၣ်တၢ်အိၣ်တၢ် အိၣ်ဆူဖိသ့ၣ်လၢအဟံၣ်အယီၤတအိၣ်ဘၣ်တဖၣ်အဂီၢ်

**ပုၤလၢအမၤန့ၢ်
တၢ်မၤစၢၤသ့**

ထံကီၢ်တၢ်ကရၢကရိတဖၣ်ကဟ့ၣ်ကဒါက့ၤဟံၣ်, စဲထၢၣ်လၢအဟ့ၣ်တၢ်ကွၢ်ထွဲဖိသ့ၣ်ထဲမ့ၢ်ဆါခီ(day care)တဖၣ်ဆူဖိသ့ၣ်လၢ–

- အသး ၁၂ နံၣ်ဒီးအဖိလၢတဖၣ်
- ပုၤဖိသ့ၣ်လၢအဟဲန့ၣ်လီၤအိၣ်ကီၢ်လၢအသးအိၣ် ၁၅ နံၣ်ဒီးအဖိလၢတဖၣ်ဒီး
- ပုၤသးစၢ်လၢအသးအိၣ်တုၤ ၁၈နံၣ်လၢအိၣ်လၢ တၢ်ကွၢ်ထွဲဖိသ့ၣ်ကိၣ်ပုၤဝဲၤအလီၤခံတၢ်ရဲၣ်တၢ်ကျဲၤ(afterschool care) လၢအအိၣ်လၢအဖျိၣ်ဒီးလိာ်ဘၣ်တၢ်မၤစၢၤတဖၣ်

လၢတၢ်ဆဲးကျါအဂီၢ်

- နမ့ၢ်အိၣ်ဒီးတၢ်သံကွၢ်ဘၣ်ဃး CACFP န့ၣ်, ဆဲးကျါတၢ်ကရၢကရိလၢလၢတခါခါတက့ၢ်–
 တၢ်ကရၢကရိ/စဲထၢၣ်လၢအမၤစၢၤတၢ်
 State Director, NYS CACFP
 NYS Department of Health
 Division of Nutrition
 150 Broadway FL 6 West
 Albany, NY 12204-2719
 1-800-942-3858 (ထဲဒုၣ်လၢနယူယီးအပူၤ)
 518-402-7400



USDA မ့ၢ်တၢ်ကရၢကရိလၢအဟ့ၣ်တၢ်ခွဲးတၢ်ယာ် ထဲသိးတုၤသိးန့ၣ်လီၤ.

The background features a stylized globe with a grid of latitude and longitude lines. Four hands of different skin tones (tan, light brown, dark brown, and black) are positioned around the globe, appearing to hold or support it. The globe is set against a light blue circular backdrop.

Together

We Can Stop CACFP Fraud

To report CACFP fraud, please call
Bureau of Special Investigations
New York State Department of Health

Phone: 1 (877) 282-6657 (toll free) or (518) 402-7101

Fax: (518) 402-1637

E-Mail: foodfraud@health.state.ny.us

Mailing Address: BSI, P.O. Box 2061, Albany, NY 12220-0061